



Bar Chart with Modified Axis



ယေဘုယျ ကိန်းဂဏန်း၏ အထက်နှင့် အောက်ရှိ အမျိုးအစား/အကြောင်းအရာများကို ရှင်းလင်းမြင်သာစေလိုသောကြောင့် ဤနည်းကို အသုံးပြု၍ Chart ဆွဲခြင်းဖြစ်ပါသည်။




ပြုလုပ်ပုံမှာ -

1. Open the sample data file: “Distance_Learning_Excel2010-2016_ModifiedAxis_Chart_Version1_18Jun2019_SampleData.xlsx”, and then go to “ModifiedAxis” sheet
2. Sort the data value of “% literate” (Largest to Smallest)
3. Select data table
4. Click – Insert -> Charts -> 2-D Bar -> Clustered Bar




5. Format Data Bar

- Click on Data Bars -> Format Data Series -> Series Options -> Gap Width = 40%
- Select only one bar -> Go to Format Tab -> Shape Styles -> Shape fill -> Choose color (for each bar)
- Select the chart -> Go to Design tab -> Add Chart Element -> Data Labels -> Inside End
- Click on Labels -> Format Data Labels -> Label Options -> Label Contains -> select only “Category Name”





6. Format Vertical Axis

- Click on Vertical Axis and then Right Click -> Format Axis
- Format Axis -> Axis Options -> Label -> Label Position -> None
- Fill & Line -> Line -> Solid line -> Choose the color, Width -> 3pt



7. Format Horizontal Axis

- Click on Horizontal Axis and then Right Click -> Format Axis
- Change the values: Axis Options -> Bounds -> Minimum (60.0), Maximum (100.0), and Vertical axis crosses -> Axis value (89.5)
- Number -> Decimal places -> 0
- Fill & Line -> Line -> Solid Line -> choose the color



8. Delete the vertical gridlines
9. Select the chart -> Format tab -> Insert Shapes -> Text Box -> type "Union Average (89.5%)" in the text box
10. Edit the Chart title ("Literacy Rate by State/Region")
11. Add the Horizontal Axis title ("Percentage of Population Literate")